



World PT Day 2024

ခါးနာခြင်းအတွက် လေ့ကျင့်ခန်း



လေ့ကျင့်ခန်းလုပ်ခြင်းသည် ခါးနာ သက်သာရန် ကူညီပေးနိုင်ပါသည်။



လေ့ကျင့်ခန်းလုပ်ခြင်းသည် ခါးနာဝေဒနာ ပြန်လည်မဖြစ်စေရန် ကာကွယ်နိုင်ပါသည်။



သင့်အတွက် အဆင်ပြေသည့် လေ့ကျင့်ခန်း တစ်ခုဖြစ်မှသာလျှင် အကောင်းဆုံးသော လေ့ကျင့်ခန်းဖြစ်သည်။



လေ့ကျင့်ခန်းလုပ်ခြင်းသည် အခြားသော ကျန်းမာရေးကောင်းကျိုးများစွာ ရရှိစေနိုင် ပါသည်။

သင့်အတွက် အကောင်းဆုံးဖြစ်မည့် လေ့ကျင့်ခန်းတစ်ခုအကြောင်း အကြံအစစ်ကုပညာရှင်တစ်ယောက်နှင့် ဆွေးနွေးတိုင်ပင်ပါ။ 



World
Physiotherapy

#WorldPTDay

www.world.physio/wptday